

PERPUSTAKAAN NASIONAL RI

**NB**

**506**

B

N NASIONAL RI

3


6

B

0




28 OCT 2010



PERPUSTAKAAN NASIONAL RI



*[Faint, illegible handwriting, likely bleed-through from the reverse side of the page]*



ဇယု ယုဇ်တက ယုဇ်ကတ - ကတိဇ  
 ဇယုဇ - ယုဇ်ကတိဇ ကတိဇ - ယုဇ်  
 ကတိဇ ယုဇ်က - ကတိဇ ယုဇ်ကတိဇ  
 ယုဇ်ဇ ယုဇ် =

ကတိဇ ယုဇ်ကတိဇ ကတိဇ ယုဇ်ကတိဇ -  
 ယုဇ်က -

ဇယု ယုဇ်ကတိဇ ကတိဇ ယုဇ်ကတိဇ =  
 ဇယု ယုဇ်ကတိဇ ကတိဇ ယုဇ်ကတိဇ  
 ယုဇ် =

ဇယု ယုဇ်ကတိဇ ကတိဇ ယုဇ်ကတိဇ  
 ယုဇ်က =



ကုသကု- အစိုးရအကုသ  
 ပျူ ဝေဒိကမယကိဒ် ကိတ-ကိတံ  
 ပုဇ- ကုသကုသကုသကုသ-က  
 မာဇ္ဇိမိမိဒ်- အစိုးရအကုသ

ကုသကု

ပျူ ကုသကုသကုသကုသကုသ  
 က-ကိတံပုဇ- ကုသကုသကုသ  
 ကုသကုသကုသ- ကုသကုသကုသ  
 ကုသကုသကုသကုသ- ကုသကုသ  
 ကုသကုသကုသကုသ- ကုသကုသ  
 ကုသကုသကုသကုသ- ကုသကုသ



၆၇၇ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ - ဟူ၍  
 ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ -  
 ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ -

၇၇၇ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ - ဟူ၍ ဟူ၍  
 ဟူ၍ - ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍  
 ဟူ၍ - ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ - ဟူ၍  
 ဟူ၍ ဟူ၍ ဟူ၍ - ဟူ၍ ဟူ၍ ဟူ၍  
 ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ -  
 ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ =

၇၇၇ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍  
 ဟူ၍ - ဟူ၍ ဟူ၍ ဟူ၍ - ဟူ၍ ဟူ၍ ဟူ၍



ပုညိတကမ္မဗျူဟာတရား

တရားတရားတရားတရား

တရားတရားတရားတရား

ပုညိတကမ္မဗျူဟာတရား

တရားတရားတရားတရား

ပုညိတကမ္မဗျူဟာတရား

တရားတရားတရားတရား

ပုညိတကမ္မဗျူဟာတရား

တရားတရားတရားတရား

ပုညိတကမ္မဗျူဟာ

ပုညိတကမ္မဗျူဟာ









27  
 28  
 29  
 30  
 31  
 32  
 33  
 34  
 35  
 36  
 37  
 38  
 39  
 40  
 41  
 42  
 43  
 44  
 45  
 46  
 47  
 48  
 49  
 50  
 51  
 52  
 53  
 54  
 55  
 56  
 57  
 58  
 59  
 60  
 61  
 62  
 63  
 64  
 65  
 66  
 67  
 68  
 69  
 70  
 71  
 72  
 73  
 74  
 75  
 76  
 77  
 78  
 79  
 80  
 81  
 82  
 83  
 84  
 85  
 86  
 87  
 88  
 89  
 90  
 91  
 92  
 93  
 94  
 95  
 96  
 97  
 98  
 99  
 100

101  
 102  
 103  
 104  
 105  
 106  
 107  
 108  
 109  
 110  
 111  
 112  
 113  
 114  
 115  
 116  
 117  
 118  
 119  
 120  
 121  
 122  
 123  
 124  
 125  
 126  
 127  
 128  
 129  
 130  
 131  
 132  
 133  
 134  
 135  
 136  
 137  
 138  
 139  
 140  
 141  
 142  
 143  
 144  
 145  
 146  
 147  
 148  
 149  
 150  
 151  
 152  
 153  
 154  
 155  
 156  
 157  
 158  
 159  
 160  
 161  
 162  
 163  
 164  
 165  
 166  
 167  
 168  
 169  
 170  
 171  
 172  
 173  
 174  
 175  
 176  
 177  
 178  
 179  
 180  
 181  
 182  
 183  
 184  
 185  
 186  
 187  
 188  
 189  
 190  
 191  
 192  
 193  
 194  
 195  
 196  
 197  
 198  
 199  
 200



אשר לא יאמר ואלו לא יאמר

אשר לא יאמר ואלו לא יאמר

אשר לא יאמר ואלו לא יאמר

אשר לא יאמר

אשר לא יאמר ואלו לא יאמר

אשר לא יאמר ואלו לא יאמר

אשר לא יאמר ואלו לא יאמר

אשר לא יאמר ואלו לא יאמר

אשר לא יאמר ואלו לא יאמר

אשר לא יאמר ואלו לא יאמר

אשר לא יאמר ואלו לא יאמר

မည်တို့၌ ခြေထောက်ပေး၍ ကြီး-  
 မည်တို့၌ ဤကား အကျွန်ုပ်တို့  
 မဟာမင်းကြီးတို့၏ ကျေးဇူးတော်  
 ကြီးမား၍ - မည်တို့၌ ကျေးဇူးတော်  
 မဟာမင်းကြီးတို့၏ ကျေးဇူးတော် -  
 မည်တို့၌ ဤကား အကျွန်ုပ်တို့  
 မည်တို့၌ ဤကား အကျွန်ုပ်တို့  
 မည်တို့၌ မည်တို့၌ - မည်တို့၌  
 မည်တို့၌ မည်တို့၌ မည်တို့၌  
 မည်တို့၌ မည်တို့၌ မည်တို့၌  
 မည်တို့၌ မည်တို့၌ မည်တို့၌

Handwritten text line 1

Handwritten text line 2

Handwritten text line 3

Handwritten text line 4

Handwritten text line 5

Handwritten text line 6

Handwritten text line 7

Handwritten text line 8

Handwritten text line 9

Handwritten text line 10

Handwritten text line 11













Handwritten text in a cursive script, likely a religious or historical document.

Handwritten text in a cursive script, consisting of several lines of text.

Handwritten text in a cursive script, consisting of two lines of text.









၂၂ ယနေ့ ဗုဒ္ဓ၏ ယခု ကံဒါ ကံ၏ - ယခု

ယခု ယခု ယခု ယခု - ယခု ယခု ယခု

ကံ၏ ကံ၏ ယခု ယခု ယခု ယခု

ယခု ယခု ယခု ယခု - ယခု ယခု

ယခု ယခု - ယခု ယခု ယခု - ယခု

ယခု ယခု ယခု ယခု - ယခု - ယခု

ယခု ယခု ယခု ယခု - ယခု ယခု ယခု

ယခု ယခု ယခု ယခု - ယခု ယခု ယခု

ယခု ယခု ယခု ယခု -

ယခု ယခု ယခု ယခု - ယခု ယခု ယခု

ယခု ယခု ယခု ယခု - ယခု ယခု ယခု



|| *Handwritten text, likely a musical notation or a specific dialect of a language.*

*Handwritten text.*

*Handwritten text.*

*Handwritten text.*

*Handwritten text.*

|| *Handwritten text, likely a musical notation or a specific dialect of a language.*

*Handwritten text.*

*Handwritten text.*

*Handwritten text.*

|| *Handwritten text, likely a musical notation or a specific dialect of a language.*

*Handwritten text.*



אֲנִי הָיִיתִי כְּעֵשֶׂת יָמִים  
וְעַתָּה אֲנִי כְּעֵשֶׂת יָמִים

וְעַתָּה

וְעַתָּה אֲנִי כְּעֵשֶׂת יָמִים

וְעַתָּה אֲנִי כְּעֵשֶׂת יָמִים

וְעַתָּה אֲנִי כְּעֵשֶׂת יָמִים

וְעַתָּה אֲנִי כְּעֵשֶׂת יָמִים

וְעַתָּה אֲנִי כְּעֵשֶׂת יָמִים

וְעַתָּה אֲנִי כְּעֵשֶׂת יָמִים

וְעַתָּה אֲנִי כְּעֵשֶׂת יָמִים

וְעַתָּה אֲנִי כְּעֵשֶׂת יָמִים





၇၂၀

၂၂ ဘာသာတရားတို့ကို - ဘာသာတို့

တို့ကို နှစ်ဖက်တို့ကို - ဘာသာတို့

တို့ကို - ဘာသာတို့

တို့ကို - ဘာသာတို့

တို့ကို - ဘာသာတို့

တို့ကို - ဘာသာတို့

တို့ကို - ဘာသာတို့

တို့ကို - ဘာသာတို့

တို့ကို - ဘာသာတို့

တို့ကို - ဘာသာတို့

တို့ကို - ဘာသာတို့











1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21. 22. 23. 24. 25. 26. 27. 28. 29. 30. 31. 32. 33. 34. 35. 36. 37. 38. 39. 40. 41. 42. 43. 44. 45. 46. 47. 48. 49. 50. 51. 52. 53. 54. 55. 56. 57. 58. 59. 60. 61. 62. 63. 64. 65. 66. 67. 68. 69. 70. 71. 72. 73. 74. 75. 76. 77. 78. 79. 80. 81. 82. 83. 84. 85. 86. 87. 88. 89. 90. 91. 92. 93. 94. 95. 96. 97. 98. 99. 100. 101. 102. 103. 104. 105. 106. 107. 108. 109. 110. 111. 112. 113. 114. 115. 116. 117. 118. 119. 120. 121. 122. 123. 124. 125. 126. 127. 128. 129. 130. 131. 132. 133. 134. 135. 136. 137. 138. 139. 140. 141. 142. 143. 144. 145. 146. 147. 148. 149. 150. 151. 152. 153. 154. 155. 156. 157. 158. 159. 160. 161. 162. 163. 164. 165. 166. 167. 168. 169. 170. 171. 172. 173. 174. 175. 176. 177. 178. 179. 180. 181. 182. 183. 184. 185. 186. 187. 188. 189. 190. 191. 192. 193. 194. 195. 196. 197. 198. 199. 200. 201. 202. 203. 204. 205. 206. 207. 208. 209. 210. 211. 212. 213. 214. 215. 216. 217. 218. 219. 220. 221. 222. 223. 224. 225. 226. 227. 228. 229. 230. 231. 232. 233. 234. 235. 236. 237. 238. 239. 240. 241. 242. 243. 244. 245. 246. 247. 248. 249. 250. 251. 252. 253. 254. 255. 256. 257. 258. 259. 260. 261. 262. 263. 264. 265. 266. 267. 268. 269. 270. 271. 272. 273. 274. 275. 276. 277. 278. 279. 280. 281. 282. 283. 284. 285. 286. 287. 288. 289. 290. 291. 292. 293. 294. 295. 296. 297. 298. 299. 300. 301. 302. 303. 304. 305. 306. 307. 308. 309. 310. 311. 312. 313. 314. 315. 316. 317. 318. 319. 320. 321. 322. 323. 324. 325. 326. 327. 328. 329. 330. 331. 332. 333. 334. 335. 336. 337. 338. 339. 340. 341. 342. 343. 344. 345. 346. 347. 348. 349. 350. 351. 352. 353. 354. 355. 356. 357. 358. 359. 360. 361. 362. 363. 364. 365. 366. 367. 368. 369. 370. 371. 372. 373. 374. 375. 376. 377. 378. 379. 380. 381. 382. 383. 384. 385. 386. 387. 388. 389. 390. 391. 392. 393. 394. 395. 396. 397. 398. 399. 400. 401. 402. 403. 404. 405. 406. 407. 408. 409. 410. 411. 412. 413. 414. 415. 416. 417. 418. 419. 420. 421. 422. 423. 424. 425. 426. 427. 428. 429. 430. 431. 432. 433. 434. 435. 436. 437. 438. 439. 440. 441. 442. 443. 444. 445. 446. 447. 448. 449. 450. 451. 452. 453. 454. 455. 456. 457. 458. 459. 460. 461. 462. 463. 464. 465. 466. 467. 468. 469. 470. 471. 472. 473. 474. 475. 476. 477. 478. 479. 480. 481. 482. 483. 484. 485. 486. 487. 488. 489. 490. 491. 492. 493. 494. 495. 496. 497. 498. 499. 500. 501. 502. 503. 504. 505. 506. 507. 508. 509. 510. 511. 512. 513. 514. 515. 516. 517. 518. 519. 520. 521. 522. 523. 524. 525. 526. 527. 528. 529. 530. 531. 532. 533. 534. 535. 536. 537. 538. 539. 540. 541. 542. 543. 544. 545. 546. 547. 548. 549. 550. 551. 552. 553. 554. 555. 556. 557. 558. 559. 560. 561. 562. 563. 564. 565. 566. 567. 568. 569. 570. 571. 572. 573. 574. 575. 576. 577. 578. 579. 580. 581. 582. 583. 584. 585. 586. 587. 588. 589. 590. 591. 592. 593. 594. 595. 596. 597. 598. 599. 600. 601. 602. 603. 604. 605. 606. 607. 608. 609. 610. 611. 612. 613. 614. 615. 616. 617. 618. 619. 620. 621. 622. 623. 624. 625. 626. 627. 628. 629. 630. 631. 632. 633. 634. 635. 636. 637. 638. 639. 640. 641. 642. 643. 644. 645. 646. 647. 648. 649. 650. 651. 652. 653. 654. 655. 656. 657. 658. 659. 660. 661. 662. 663. 664. 665. 666. 667. 668. 669. 670. 671. 672. 673. 674. 675. 676. 677. 678. 679. 680. 681. 682. 683. 684. 685. 686. 687. 688. 689. 690. 691. 692. 693. 694. 695. 696. 697. 698. 699. 700. 701. 702. 703. 704. 705. 706. 707. 708. 709. 710. 711. 712. 713. 714. 715. 716. 717. 718. 719. 720. 721. 722. 723. 724. 725. 726. 727. 728. 729. 730. 731. 732. 733. 734. 735. 736. 737. 738. 739. 740. 741. 742. 743. 744. 745. 746. 747. 748. 749. 750. 751. 752. 753. 754. 755. 756. 757. 758. 759. 760. 761. 762. 763. 764. 765. 766. 767. 768. 769. 770. 771. 772. 773. 774. 775. 776. 777. 778. 779. 780. 781. 782. 783. 784. 785. 786. 787. 788. 789. 790. 791. 792. 793. 794. 795. 796. 797. 798. 799. 800. 801. 802. 803. 804. 805. 806. 807. 808. 809. 810. 811. 812. 813. 814. 815. 816. 817. 818. 819. 820. 821. 822. 823. 824. 825. 826. 827. 828. 829. 830. 831. 832. 833. 834. 835. 836. 837. 838. 839. 840. 841. 842. 843. 844. 845. 846. 847. 848. 849. 850. 851. 852. 853. 854. 855. 856. 857. 858. 859. 860. 861. 862. 863. 864. 865. 866. 867. 868. 869. 870. 871. 872. 873. 874. 875. 876. 877. 878. 879. 880. 881. 882. 883. 884. 885. 886. 887. 888. 889. 890. 891. 892. 893. 894. 895. 896. 897. 898. 899. 900. 901. 902. 903. 904. 905. 906. 907. 908. 909. 910. 911. 912. 913. 914. 915. 916. 917. 918. 919. 920. 921. 922. 923. 924. 925. 926. 927. 928. 929. 930. 931. 932. 933. 934. 935. 936. 937. 938. 939. 940. 941. 942. 943. 944. 945. 946. 947. 948. 949. 950. 951. 952. 953. 954. 955. 956. 957. 958. 959. 960. 961. 962. 963. 964. 965. 966. 967. 968. 969. 970. 971. 972. 973. 974. 975. 976. 977. 978. 979. 980. 981. 982. 983. 984. 985. 986. 987. 988. 989. 990. 991. 992. 993. 994. 995. 996. 997. 998. 999. 1000.





ကျွန်ုပ်တို့၏ အကျိုးအမြတ်ကို  
အကျိုးအမြတ်ကို

ကျွန်ုပ်တို့၏ အကျိုးအမြတ်ကို

ကျွန်ုပ်တို့၏ အကျိုးအမြတ်ကို

ကျွန်ုပ်တို့၏ အကျိုးအမြတ်ကို

ကျွန်ုပ်တို့၏ အကျိုးအမြတ်ကို

ကျွန်ုပ်တို့၏ အကျိုးအမြတ်ကို

ကျွန်ုပ်တို့၏ အကျိုးအမြတ်ကို

ကျွန်ုပ်တို့၏ အကျိုးအမြတ်ကို

ကျွန်ုပ်တို့၏ အကျိုးအမြတ်ကို

ကျွန်ုပ်တို့၏ အကျိုးအမြတ်ကို

တကယ်တော့ပဲ နေ့စဉ်က အလုပ်အကိုင် အလုပ်အကိုင်

အလုပ်အကိုင် အလုပ်အကိုင် အလုပ်အကိုင်

အလုပ်အကိုင် အလုပ်အကိုင် အလုပ်အကိုင်

အလုပ်အကိုင် အလုပ်အကိုင် အလုပ်အကိုင်

အလုပ်အကိုင် အလုပ်အကိုင် အလုပ်အကိုင်

အလုပ်အကိုင်

အလုပ်အကိုင် အလုပ်အကိုင် အလုပ်အကိုင်

အလုပ်အကိုင် အလုပ်အကိုင် အလုပ်အကိုင်

အလုပ်အကိုင် အလုပ်အကိုင် အလုပ်အကိုင်

အလုပ်အကိုင် အလုပ်အကိုင် အလုပ်အကိုင်





207

Handwritten text in a cursive script, likely a historical document or manuscript. The text is arranged in approximately 12 lines, written from right to left. The script is dense and characteristic of early modern European cursive. The document is aged and shows signs of wear, including a large, faint watermark or stain on the right side.



၁၈၈၈ ခု - ၁၈၈၉ ခု ဝါဆို  
 ဝါဆို ဝါဆို ဝါဆို  
 ၁၈၈၉ ခု ဝါဆို ဝါဆို ဝါဆို  
 ၁၈၉၀ ခု ဝါဆို ဝါဆို ဝါဆို  
 ၁၈၉၁ ခု ဝါဆို ဝါဆို ဝါဆို  
 ၁၈၉၂ ခု ဝါဆို ဝါဆို ဝါဆို  
 ၁၈၉၃ ခု ဝါဆို ဝါဆို ဝါဆို  
 ၁၈၉၄ ခု ဝါဆို ဝါဆို ဝါဆို  
 ၁၈၉၅ ခု ဝါဆို ဝါဆို ဝါဆို  
 ၁၈၉၆ ခု ဝါဆို ဝါဆို ဝါဆို  
 ၁၈၉၇ ခု ဝါဆို ဝါဆို ဝါဆို  
 ၁၈၉၈ ခု ဝါဆို ဝါဆို ဝါဆို  
 ၁၈၉၉ ခု ဝါဆို ဝါဆို ဝါဆို  
 ၁၉၀၀ ခု ဝါဆို ဝါဆို ဝါဆို





၆၀၄

ကုသိုလ်မဂ်္ဂါယနီကုသိုလ်မဂ်္ဂါယနီ  
ကုသိုလ်မဂ်္ဂါယနီကုသိုလ်မဂ်္ဂါယနီ  
ကုသိုလ်မဂ်္ဂါယနီကုသိုလ်မဂ်္ဂါယနီ  
= ၀၄ =

ကုသိုလ်မဂ်္ဂါယနီကုသိုလ်မဂ်္ဂါယနီ  
ကုသိုလ်မဂ်္ဂါယနီကုသိုလ်မဂ်္ဂါယနီ  
= ၇၅၀၇ ကုသိုလ်မဂ်္ဂါယနီ  
ကုသိုလ်မဂ်္ဂါယနီကုသိုလ်မဂ်္ဂါယနီ  
ကုသိုလ်မဂ်္ဂါယနီကုသိုလ်မဂ်္ဂါယနီ  
= ၀၄ =

ကုသိုလ်မဂ်္ဂါယနီကုသိုလ်မဂ်္ဂါယနီ  
ကုသိုလ်မဂ်္ဂါယနီကုသိုလ်မဂ်္ဂါယနီ



ကမ္ဘာတို့ - ဟု ကမ္ဘာတို့ အတိုင်း  
 ကမ္ဘာတို့ ကမ္ဘာတို့ - ကမ္ဘာတို့  
 ကမ္ဘာတို့ = ကမ္ဘာတို့ ကမ္ဘာတို့  
 ကမ္ဘာတို့ - ကမ္ဘာတို့ ကမ္ဘာတို့  
 ကမ္ဘာတို့ ကမ္ဘာတို့ = ကမ္ဘာတို့  
 ကမ္ဘာတို့ - ကမ္ဘာတို့ ကမ္ဘာတို့  
 ကမ္ဘာတို့ ကမ္ဘာတို့ = ကမ္ဘာတို့  
 ကမ္ဘာတို့ - ကမ္ဘာတို့ ကမ္ဘာတို့  
 ကမ္ဘာတို့ ကမ္ဘာတို့ = ကမ္ဘာတို့  
 ကမ္ဘာတို့ - ကမ္ဘာတို့ ကမ္ဘာတို့  
 ကမ္ဘာတို့ ကမ္ဘာတို့ = ကမ္ဘာတို့



16

- Die grobe Arbeit

ist jetzt in der Hand


- Die grobe Arbeit






*[Faint, illegible handwriting]*







PERPUST